



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဂ) တို့အရ ထုတ်ပေးသည့်
အခွန်ထမ်းမှတ်ပုံတင်လက်မှတ်

၁။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဂ)ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါပုဂ္ဂိုလ်အား အခွန်ထမ်းမှတ်ပုံတင်အမှတ် သတ်မှတ်ပေးလိုက်သည်-

Taxpayer Identification Number (TIN) အခွန်ထမ်းမှတ်ပုံတင်အမှတ်								

အခွန်ထမ်းအမည် -----
မှတ်ပုံတင်အမှတ် -----
အဓိကလုပ်ငန်းအမည် -----
နေရပ်လိပ်စာ -----
ဆက်သွယ်ရန်ရုံးဖုန်းနံပါတ် -----
ဖက်စ်နံပါတ် -----
ဆက်သွယ်ရန်အီးမေးလ်လိပ်စာ -----
ဝက်ဘ်ဆိုက်လိပ်စာ -----
အခွန်ထမ်းဆောင်ရမည့်ရုံး -----

၂။ အခွန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပေးပို့သော အခွန်ကြေညာလွှာများ၊ ကြေညာချက်များ သို့မဟုတ် အခြားစာတမ်းအမှတ် အသားများပေါ်တွင် ဤအခွန်ထမ်းမှတ်ပုံတင်အမှတ်ကို ဖော်ပြရမည်။



ရက်စွဲ။ -----

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန